

ENGLISH	TRANSLITERATION (TARGET LANGUAGE)
Stop!	yeh! (ရပ်!)
Hands behind your head!	lek go min yeh gawn a nawk maa tar ba! (လက်ကို မင်းရဲ့ခေါင်း အနောက်မှာထားပါ!)
Do not move or the soldiers will kill you.	ma hloo neh tho ma ho yin sit thar dwey ga thah layt meh (မလှုပ်နဲ့ သို့မဟုတ်ရင် စစ်သားတွေက သတ်လိမ့် မယ်)
A soldier will come to you and search you.	sit thar dwey laa pyee min go shaa layt meh (စစ်သားတွေ လာပြီး မင်းကို ရှာလိမ့်မယ်)
Do not move unless told to do so.	ma hloo neh ma ho yin pyaw da lo (မလှုပ်နဲ့ မဟုတ်ရင် ပြောတာလုပ်)
Stay away from the vehicle.	maw taw yin neh wey wey ney ba (မော်တော်ယာဉ်နဲ့ ဝေးဝေးနေပါ)
If you advance further, the soldiers will kill you.	min a shey to laa yin, sit thar dwey thah layt meh (မင်းအရှေ့တိုးလာရင်, စစ်သားတွေ သတ် လိမ့်မယ်)
If you advance further, you will be apprehended.	min a shey to laa yin, min go yayt mee layt meh (မင်းအရှေ့တိုးလာရင်, မင်းကို ရိုက်မိလိမ့်မယ်)
Stay away from the soldiers.	sit thar dwey neh wey wey ney ba (စစ်သားတွေနဲ့ ဝေးဝေးနေပါ)
If you advance any closer, we will be forced to use deadly force.	min do po pyee nee kah laa yin, naa do a tey Khan tah go a thon pyoo ya layt meh (မင်းတို့ပိုပြီး နီးကပ်လာရင်, ငါတို့ အသေခံ တပ်ကို အသုံးပြု ရလိမ့်မယ်)
The soldiers are here to help you.	dee nar maa min do go ko nyee pho sit thar dwey yawk ney bee (ဒီနားမှာ မင်းတို့ကို ကူညီဖို့ စစ်သားတွေ ရောက်နေပြီ)

We will not harm anyone that is not a threat to us.

naa do go ma chayn chawk yin min do ma nit
naa bo

(ငါတို့ကို မခြိမ်းခြောက်ရင် မင်းတို့ မနှစ်နာဘူး)

Soldiers will kill anyone who is a threat to us.

naa do go chayn chawk yin sit thar dwey ga
thah layt meh

(ငါတို့ကို ခြိမ်းခြောက်ရင် စစ်သားတွေက သတ်လိမ့်မယ်)